

မာတိကာ

ဦးစံလွင်(တောင်ခိုး)၏ အမှာ ၁

စာရေးသူ၏အမှာ ၆

အခန်း (၁) မြန်မာသမိုင်းရေးသားမှုများမိတ်ဆက် (အကျဉ်း) ၉

အခန်း (၂) မြန်မာစာပေအမျိုးအစား (၄) မျိုး ၂၅

အခန်း(၃) ဦးပုည၏ ဘဝ၊ စာပေနှင့် ယိုးဒယားနိုင်ငံမော်ကွန်း ၄၅

အခန်း(၄) လက်ဝဲနော်ရထာ၏ ဘဝနှင့်စာပေ ၆၉

အခန်း(၅) လက်ဝဲနော်ရထာ၏ ယိုးဒယားနိုင်ငံမော်ကွန်း(စကားပြေ) ၉၉

နဝဒေးဆို ယိုးဒယားနိုင်ငံမော်ကွန်း (မူရင်း) ၁၃၂

အခန်း(၆) လက်ဝဲနော်ရထာ၏ ယိုးဒယားနိုင်ငံမော်ကွန်းအားဆန်းစစ်ချက် ၁၆၇

အခန်း(၇) နိဂုံး ၂၁၇

ကျမ်းကိုးစာရင်း ၂၂၈

နောက်ဆက်တွဲများ ၂၃၇

စာရေးသူ၏အမှာ

ဤစာအုပ်သည် စာရေးသူ၏ ချူလာလောင်ကွန်တက္ကသိုလ်တွင် မဟာဝိဇ္ဇာဘွဲ့ (ထိုင်းအထူးပြု)အတွက် တင်သွင်းသော “၁၈ ရာစု မြန်မာ-ယိုးဒယားဆက်ဆံရေးအား လက်ဝဲနော်ရထာရေး ယိုးဒယားနိုင်ငံမော်ကွန်းဖြင့် လေ့လာခြင်း” ကျမ်းကို ပြင်ဆင်မွန်းမဲပြီး ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ စာအုပ်တွင် ၁၈ရာစု မြန်မာ-ယိုးဒယားဆက်ဆံရေးမှ ဘောင်အတွင်း စာဆိုလက်ဝဲနော်ရထာ၏ ၁၇၆၇ ခုနှစ် စစ်ပွဲအကြောင်း အသေးစိတ် ဖွဲ့နွဲ့မှုကို ဆန်းစစ်ထားပါသည်။

ဤစာအုပ်တွင် သမိုင်းရှုထောင့်အမြင် အများအပြားပါဝင်ရာ ထိုစဉ်က မြန်မာနှင့် ယိုးဒယားတို့၏ နိုင်ငံရေး၊ စီးပွားရေးအခြေအနေ၊ ပဋိပက္ခများ၊ စစ်ပွဲများ၊ ထုံးတမ်းစေလေ့တို့ကို တင်ပြထားပါသည်။ ထို့ပြင် သမိုင်းအချက်အလက် အမြောက်အမြားပါဝင်သော မြန်မာစာပေအမျိုးအစား ၄မျိုး၊ မော်ကွန်းအပေါ် လေ့လာဆန်းစစ်ချက်၊ ယိုးဒယား-မြန်မာစစ်ပွဲများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာများ၊ မြန်မာ့သမိုင်း ရေးသားမှုများ ပါဝင်ရာ စာဖတ်သူတို့အတွက် အကျိုးရှိမည် ဟုယူဆပါသည်။

ဤစာအုပ်၏အဓိက အကြောင်းအရာမှာ လက်ဝဲနော်ရထာရေး “ယိုးဒယားနိုင်ငံမော်ကွန်း” ပင်ဖြစ်ပါသည်။ စာရေးသူသည် ထိုမော်ကွန်းကို ၂၀၀၇ ခုနှစ်က ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာပါရဂူဘွဲ့အတွက်

ဒေါ်ရီရီခင် တင်သွင်းသော “စစ်နိုင်မော်ကွန်း ၃စောင်နှင့် အဖွင့်ကျမ်း” မှတစ်ဆင့် အမျိုးသားစာကြည့်တိုက်မှ တွေ့ရှိခဲ့ပါသည်။ အဆိုပါမော်ကွန်းသည် ခေတ်ပြိုင်မှတ်တမ်းတစ်ခုဖြစ်သဖြင့် မှန်နန်းရာဇဝင်တော်ကြီး၊ ဒုတိယမဟာရာဇဝင်တော်ကြီးနှင့် ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး ရေး ဆရာများကပင် ရည်ညွှန်းကိုးကားရသောစာ ဟုဆိုကာ မှားအံ့မထင်ပါ။ ယိုးဒယားနိုင်ငံမော်ကွန်းကို ပြန်လည်တွေ့ရှိသည့်အတွက် တိကျခိုင်လုံသော သမိုင်းအချက်အလက်များကို ထပ်မံ စုစည်းနိုင်ခဲ့ပါသည်။

ကျမ်းရေးသားစဉ် စာရေးသူ၏ မဟာဝိဇ္ဇာကျမ်း အကြံပေးပုဂ္ဂိုလ် ဒေါက်တာဆွန်နတ်ကလည်း မော်ကွန်းအပေါ် အထူးစိတ်ဝင်စားကာ အကူအညီများစွာ ပေးခဲ့ပါသည်။ ဤစာအုပ်၏ ထူးခြားချက်တစ်ရပ်မှာ ထိုစစ်ပွဲအကြောင်းနှင့် အခြားသမိုင်းဆိုင်ရာများတွင် မြန်မာပတ်မှ အမြင်သာမက ယိုးဒယားတို့၏အမြင်ကိုပါ ပေါင်းစပ်ရေးသားနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆပါသည်။ ထိုအချက်ကို ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန် တက္ကသိုလ်က ယခုစာအုပ်အား ရည်ညွှန်းစာအုပ်အဖြစ် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့ခြင်းက ပြသရာရောက်လျက် ရှိပါသည်။

ဤစာအုပ်၏အခန်း ၁ တွင် မြန်မာ့သမိုင်းရေးသားမှု မိတ်ဆက် အဖြစ် ကျောက်စာ၊ ရာဇဝင်သမိုင်းနှင့် အရေးတော်ပုံ၊ ကဗျာနှင့်ကျမ်းများ၊ အမိန့်တော်နှင့် မှတ်တမ်းများကို အနည်းငယ်ရှင်းလင်းပြီး မြန်မာစာရေး ကိရိယာများဖြစ်သော ပေနှင့် ပရိုက်တို့အကြောင်းကို ဖော်ပြထားပါသည်။ အခန်း ၂ မှာ မြန်မာစာပေတွင် သမိုင်းအချက်အလက် အများအပြားပါရှိ သော ရာဇဝင်၊ အရေးတော်ပုံကျမ်း၊ ဧချင်းနှင့် မော်ကွန်းတို့၏သဘော သဘာဝနှင့် ကွဲပြားချက်များ ပါဝင်ပါသည်။ အခန်း ၃ ဦးပုည၏ဘဝ၊ စာပေနှင့် စင်းမယ်နိုင်မော်ကွန်း (သို့မဟုတ်) ယိုးဒယားနိုင်ငံမော်ကွန်းတို့ကို ဖော်ပြထားရာ လက်ဝဲနော်ရထာရေး ယိုးဒယားနိုင်ငံမော်ကွန်းနှင့် ချိန်ထိုး ဖတ်ရှုနိုင်ရန် ဖြစ်ပါသည်။ အခန်း ၄ တွင် လက်ဝဲနော်ရထာ၏ဘဝနှင့် စာပေ တို့ကို ၎င်းအမှုထမ်းခဲ့သော မင်းဆက်အစဉ် ကာလအတိုင်း တင်ပြ ထားပြီး အခန်း ၅ ဦးပုည၏ဘဝ၊ စာပေနှင့် ယိုးဒယားနိုင်ငံမော်ကွန်း (စကားပြေ)နှင့် မူရင်းအား

ဖော်ပြထားပါသည်။ အခန်း ၆ တွင် ထိုမော်ကွန်းအပေါ် ဆန်းစစ်ချက်နှင့် အခန်း ၇ ဦးပုည၏ကို ရေးသားထားပါသည်။ ထို့ပြင် စာအုပ်၏ နောက် ဆက်တွဲ (က)တွင် မြန်မာစာကြော့အယူအဆနှင့် နောက်ဆက်တွဲ (ခ)၌ မန္တလေးမြို့အကြောင်းတို့ကိုလည်း သမိုင်းအထောက်အထားများဖြင့် တင်ပြ ထားပါသည်။

ဤစာအုပ်သည် မြန်မာသမိုင်းအား စိတ်ဝင်စားသူများသာမက မြန်မာစာပေကို တန်ဖိုးထား လေ့လာသူများအတွက်ပါ အတိုင်းအတာ တစ်ခုထိ အသုံးဝင်မည်ဟု ယူဆပါသည်။ ဤစာအုပ်သည် စာဖတ်သူများ အတွက် ရှေးပုဂံခေတ်မတိုင်မီမှ ၁၈၈၅ ခုနှစ်တွင် မြန်မာမင်းများအုပ်ချုပ်မှု ကုန်ဆုံးသည်အထိ အရေးကြီးသော အဖြစ်အပျက်အချို့အပေါ် သိမြင် နားလည်မှု ပေးအပ်နိုင်မည်ဟု မျှော်လင့်ပါသည်။

စာရေးသူသည် ဤစာအုပ်ကို ဖခင်ဦးလှမြင့် (ကွယ်လွန်)နှင့် မိခင် ဒေါ်မြင့်မြင့်အေး (လက်ထောက်ညွှန်ကြားရေးမှူး၊ စီးပွားကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန) တို့အတွက် ရည်စူးအပ်ပါသည်။ ထို့ပြင် ဤစာအုပ်ဖြစ် မြောက်ရေးတွင် စိတ်ရောက်ပါသော ကူညီခဲ့ကြသော ဆရာထွန်းနတ်၊ အမှာစာ ရေးသားပေးသည့် ဆရာကြီးဦးစံလွင် (အငြိမ်းစားညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာစာအဖွဲ့ အဖွဲ့ဝင်)၊ ဆရာကြီး ဦးသော်ကောင်း၊ ဆရာမကြီးဒေါ်ကြွန်း၊ ဦးသန်းထိုက် (သုတေသန)နှင့် ဘာသာပြန်ဆိုပေးသော ခင်ပွန်း ဦးသက် ဝင်းတို့ အား ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။

စိုးသူစာမြင့်
၂၁ ဇန်နဝါရီ ၂၀၁၁